


အိမ်ထောင်းခါး နဲ့ <ein daun u: zi:> 户主, 家长
 အိမ်စား နဲ့ <ein da:> (古)(带鞘的)佩刀
 အိမ်နားနိုးချင်း နဲ့ <ein na: ni: gyin:> 邻居, 毗邻
 အိမ်နားပါးနှီး နဲ့ <ein na: ba: ni:> = အိမ်နားနိုးချင်း
 အိမ်နှီးချင်း နဲ့ <ein ni: gyin:> 邻居, 毗邻
 အိမ်နားချင်း နဲ့ <ein ni: na: gyin:> 邻居, 毗邻: ~ နှင့်
 邻国
 အိမ်ပါးပါးချင်း နဲ့ <ein ni: ba: gyin:> = အိမ်နှီးချင်း
 အိမ်ပါးဝန်ကျင် နဲ့ <ein ni: wun: gyin:> 房前屋后
 အိမ်နားရွတ်ခွင်း နဲ့ <ein nei ya htain gin:> 居住条件
 အိမ်နားက်ပေး နဲ့ <ein naut bei:> 屋后: ~ ပန်း 屋子的
 后屋 / ~ ဘက်ကဝင်သည်။ 从屋子后门进来了。
 အိမ်နှီး နဲ့ <ein nein:> ①未当国王或王后前的王子、公主
 的地位 ②王、王后被废黜后的地位: ~ ပဲ ③被废黜的皇
 帝
 အိမ်ပါးနှီးချင်း နဲ့ <ein ba: ni: gyin:> = အိမ်ပါးချင်း
 အိမ်ပါးဝယ် နဲ့ <ein pi' zat> 小屋, 茅舍
 အိမ်ပါးဆစ်တုပ် နဲ့ <ein p-hsit tout> ①一种前低后高的缅
 甸房舍 ② = အိမ်ခလောက်ဆဲ



အိမ်ပါးဆစ်တုပ်

①အိမ်ရွှေ ②ခလောက်ဆဲ ③ပဲလင်း ④အိမ်မျက်း ⑤လက်ထီး ⑥^{နောက်ဒေါ်}
 နောက်ဒေါ်: ⑦ပါး ⑧ကျွေးနဲ့ ⑨နွှား ⑩ဒိုင်း ⑪ဆင့် ⑫ယက်မ ⑬ထုပ်
 အိမ်ပူနားဆာ ကော် <ein bu n- hsa> 吵吵闹闹(家庭内讧),
 家庭纠纷不止

အိမ်ပူဇေား ကော် <ein bu yei hsa> = အိမ်ပူနားဆာ
 အိမ်ပေါ် နဲ့ <ein baw> 楼上, 屋里, 家里: ငါ ~ ဘက်နေ
 သည်။ 住到我家里来了。
 အိမ်ပေါက် I နဲ့ <ein baut> 家门, 屋门 II နဲ့ <ein baut>
 家中养的: ~ ကျွန်း 家奴
 အိမ်ပေါက်စွဲ ကော် <ein baut si:> 挨家挨户: ~ လိုက်လော
 ရင်းကော်ယူသည်။ 挨家挨户进行登记。
 အိမ်ပုံစံ နဲ့ <ein pon zan> 房屋设计图
 အိမ်ပိုင်းရှိုင်း နဲ့ <ein bain ya bain> ①私人住房: ~ မရှိသော
 ဘူးလား။ 还没有私人住房吗? ②有私人住宅者: ကိုဖိုး
 လွှာလောက် ~ ဖြစ်နော်။ 哥波成了有私人住宅者。

အိမ်ပစ်ရာပစ် ကော် <ein byit ya byit> 抛弃家业, 不顾家庭,
 弃家而……: ~ နှင့်ရေးလုပ်တယ်။ 置家庭于不顾而投身
 于政治。
 အိမ်ပျော် နဲ့ <ein byaw> 【植】软瓢菠萝蜜(菠萝蜜分:
 အိမ်ပျော် 肉质软、အိမ်မာ 肉质硬的两种)
 အိမ်ပြော် နဲ့ <ein byei:> 私自从家中逃出者, 私奔者
 အိမ်ပြော်၏ နဲ့ <ein bye'i wa> (古)女仆
 အိမ်ပေါ်၏ နဲ့ <ein baw> (帮助搞家务的)保姆, 阿姨, 佣人,
 也称 ~ ဦး
 အိမ်ပွတ် နဲ့ <ein bout> 茅屋, 小屋
 အိမ်ပြော် နဲ့ <ein byu> 给被俘君主住的地方
 အိမ်ပြော်၏တော် နဲ့ <ein byu daw> 美国白宫
 အိမ်ပွဲ ကဲ <ein phwe> ①(蜘蛛)拉网; (蚁、蜂)筑窝 ②
 日、月周围产生光圈, 形成月晕、日晕: ငါ ~ သည်။ 太
 阳带上日晕。/ ဗုံ ~ သည်။ 月亮带上月晕。
 အိမ်မာန် နဲ့ <ein bein man> (诗)住宅, 大厦
 အိမ်မ နဲ့ <ein ma> 主楼: ~ ဗိုး ①主楼
 အိမ်မာ နဲ့ <ein ma> 【植】硬瓢树菠萝(或称菠萝蜜, 参见
 အိမ်ပျော် 条)
 အိမ်မဲရာ့ နဲ့ <ein me' ya me'> ①无家可归者 ②无业
 游民
 အိမ်မူး I နဲ့ <ein mo:> 屋顶 II ကဲ <ein mo:> 盖屋顶
 အိမ်မူးခေါင်း နဲ့ <ein mo: khaun> 屋脊
 အိမ်မူးခြင်း နဲ့ <ein mo: gyin> 榴子
 အိမ်မူးခြင်းတော် နဲ့ <ein mo: gyin tin> 邻居, 邻舍, 邻家, 毗
 邻
 အိမ်မျက်နှားခား နဲ့ <ein myet hn-za> 屋前院子、空地
 အိမ်မူး ကဲ <ein mye:> 常在家(不常出门): ဒိုက္ခ ~ ပါ
 တယ်၊ ခေါ်ပျေားသူ၊ ဆီသားယင်တွေမှာသေချာပါတယ်။ 这个人常在
 家, 你去准能见到。
 အိမ်မျှေးတိရှစ်နှုန်း နဲ့ <ein mwei: t-reit hsan> 家畜, 家禽
 အိမ်မျှေး နဲ့ <ein hmu:> 家务: ~ ကို 家务之事
 အိမ်မျှေးကြုံး နဲ့ <ein hmu' k-ri' ya> ①家俱, 家什 ②家务
 事
 အိမ်မျှေးခုန်း နဲ့ <ein hmu: gan:> 房子东头的客厅
 အိမ်မြော် နဲ့ <ein mywei> = ကြော်ခြားမြော်
 အိမ်မြော်၏ နဲ့ <ein hmyaun> ①壁虎 ②罗盘, 指北针: ~
 ပါတဲ့လက်ဟတ်၏ ③带指北针的表带 ④(钟、表的)指针 ④
 伞的开关, 也称 ~ ပါ
 အိမ်မြော်၏တိုင်း နဲ့ <ein hmyaun dain> 指针
 အိမ်မြော်၏ပုံံ နဲ့ <ein hmyaun wut> ①(木匠用)水平仪 ②
 伞的开关
 အိမ်မြော်၏အပ် နဲ့ <ein hmyaun at> 指针
 အိမ်မြော်၏အပ် နဲ့ <ein hmyaun ein> 罗盘